

အော်စတင် ISD သည် စက်မှုနည်းပညာများ ဖြန့်ဝေပေးရန်လုပ်ဆောင်နေသည်။

ကျောင်းဝင်းများပိတ်ထားစဉ်ကာလတွင် AISD ဝန်ထမ်းများသည် ကျောင်းသား ကျောင်းသူများ ၊ နေအိမ်များနှင့် ရပ်ကွက်များ တတ်နိုင်သမျှ ကွန်ပျူတာများရရှိရန်နှင့် အင်တာနက်များသုံးနိုင်ရန် အစီအစဉ်တစ်ခုကို တီထွင်ခဲ့ပါသည်။ ၎င်းအစီအစဉ်သည် အိမ်တွင်ကွန်ပျူတာများနှင့် အင်တာနက်ကို အလွယ်တကူလက်လှမ်းမမှီသော မိသားစုများ အား ကူညီရန် ရည်ရွယ်ပါသည်။ ထို့အပြင် AISD ၏အဆက်မပြတ်သင်ကြားမှုပဏာမခြေလှမ်းများအတွက်လဲ ကူညီပါလိမ့်မည်။ ကျွန်ုပ်တို့အစီအစဉ်နှင့် လိုချင်သောရလဒ်များအကြောင်းမိသားစုများအား အသိပေးရန် အောက်ပါအချက်အလက်စာရွက်ကို ကျွန်ုပ်တို့ဖန်တီးခဲ့ပါသည်။

- ဤအစီအစဉ်သည် ခရုန်းဘုတ်ခ် (Chromebook) ဟုခေါ်သော ကွန်ပျူတာနှင့် ဝိုင်ဖိုင်ဟော့စပေါ့ (Wi-Fi hotspot) တို့ကို တစ်ခု သို့မဟုတ် နှစ်ခုစလုံး လိုအပ်နေသော ဖိတ်ခေါ်နှင့် ဂုဏ်ထူး ကျောင်းသား ကျောင်းသူများအားဖြန့်ဝေပေး ပါသည်။
- ပါဝင်သူအားလုံး၏ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေးတို့ကို ရရှိရန် ကူညီသောအနေဖြင့် ဖြန့်ဝေသော အခါတွင် ဝန်ထမ်းများနှင့် မိသားစုတို့အကြား ခန္ဓာကိုယ်တိုက်ရိုက်ထိတွေ့မှု မရှိပါ။
- စတန်း မှ ၁၂တန်းအထိကို အော်စတင် ISD မှ ပစ္စည်း ၁ ခု- ကျောင်းသား ကျောင်းသူ-၁ ယောက် အစီအစဉ်ထားရှိသည့် အလျှောက် ထိုအတန်းများမှ ကျောင်းသား ကျောင်းသူများ စက်ပစ္စည်းအသစ်တောင်းခံရန် မလိုအပ်ပါ။
- ရှေ့ပြေးစမ်းသပ်မှု အောင်မြင်ပြီးသောအခါ အော်စတင် ISD သည် ဧပြီလ ၆ ရက်နေ့ အပတ်တွင်အခြားအတန်းများ အတွက်ပါတိုးချဲ့ရန် စီစဉ်နေပါသည်။
- ခရုန်းဘုတ်ခ် (Chromebook) နှင့် ဝိုင်ဖိုင်ဟော့စပေါ့ (Wi-Fi hotspot) များရရှိလိုသော ဖိတ်ခေါ်နှင့် ဂုဏ်ထူး မိသားစုများ သည် ၎င်းအရာများရရှိရန်တောင်းဆိုမှုကို မည်သို့ပေးပို့ရမည်ကို အီမေးလ် ညွှန်ကြားမှု ရရှိပါလိမ့်မည်။
- ဤအစီအစဉ်မှ ဖြန့်ဝေပေးသော စက်ပစ္စည်းအားလုံးသည် အော်စတင်သီးခြားလွတ်လပ်သော ကျောင်းခရိုင်မှ လက်ခံနိုင်သော အသုံးပြုလမ်းညွှန် [the Austin Independent School District Acceptable Use Guidelines](#) (ဒီလင့်ခ်သည် PDF ဖွင့်ပါသည်) အောက်တွင်အကျုံးဝင်ပါသည်။
- စက်မှုနည်းပညာဆိုင်ရာကွာဟချက်ကို ပိုမိုဖြည့်ဆည်းပေးရန်အတွက် AISD သည် ၎င်းကျောင်းဘတ်စ်ကားများကို ပေ ၂၀၀ အကွာဝေးအထိ ဝိုင်ဖိုင် (Wi-Fi) စွမ်းရည်များဖြင့် ပြန်လည်တပ်ဆင်မွမ်းမံထားပါသည်။ AISD သည် ထိုဘတ်စ်ကားများကို အလိုအပ်ဆုံးဟုသတ်မှတ်ထားသောတိုက်ခန်းများ နှင့် ရပ်ကွက်များတွင် နည်းဗျူဟာကျစွာ နေရာချထားပါမည်။ ဧပြီလ ၆ ရက်နေ့ အပတ်တွင်ထိုအစီအစဉ်ကို ကောင်အထည်ဖော်နိုင်မည်ဟု မျှော်မှန်းပါသည်။
- စက်မှုနည်းပညာဆိုင်ရာ ဝန်ထမ်းများက မိသားစုများအားတတ်နိုင်သလောက် ကူညီဆောင်ကြဉ်းပေးရန် အစွမ်းကုန် ကြိုးစားပေးပါမည်။ သို့သော်လည်း စက်ပစ္စည်းများမှာ အကန့်အသတ်ရှိကောင်းရှိနိုင်သည်။

ခရုန်းဘုတ်ခ် (Chromebook) လိုချင်သော ကျောင်းသား ကျောင်းသူအားလုံးအား ဝန်ဆောင် မှပေးနေစဉ် ကျွန်ုပ်တို့၏ မိသားစုများ နှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းနိုင်သလောက်ကင်းရှင်းစေခြင်းသည် ကျွန်ုပ်တို့ ခရိုင်၏အထူးတာဝန် ဖြစ်သည်။